

မာတိကာ

စဉ်

စာမျက်နှာ

- စာရေးသူ၏ အမှာစကား
- ၁။ အဆဲလျှော့ပါ တို့မြန်မာ
- ၂။ အနှုတ်လက္ခဏာစကားတွေ ရှောင်ပါ
- ၃။ ခံနိုင်ရည်ကိုမွေးမြူပါ
- ၄။ အကြောက်တရားမှခုန်ထွက်ခြင်း (သို့မဟုတ်) အခက်အခဲဆိုတာ ချို့နဲ့လား
- ၅။ ပြဿနာတွေ ဖြေရှင်းပါ
- ၆။ ရိုးရိုးလေးပဲ တွေးကြရအောင်
- ၇။ အလှည့်ကျရင်မနွဲ့စတမ်း
- ၈။ မဖြစ်နိုင်ဘူးလို့လွယ်လွယ်မပြောပါနဲ့
- ၉။ ပုံစံခွက်
- ၁၀။ လူသားကျင့်ဝတ်များနဲ့အညီ
- ၁၁။ အချိန်ကိုတန်ဖိုးထားပါ
- ၁၂။ စာဖတ်ပါ
- ၁၃။ မပျင်းပါနဲ့
- ၁၄။ အောင်မြင်စွာစကားပြောပါ
- ၁၅။ ရည်မှန်းချက်ပန်းတိုင်
- ၁၆။ ငွေကြေးချမ်းသာဖို့ ချမှတ်သင့်သော ရည်မှန်းချက်ပန်းတိုင်များ
- ၁၇။ စိတ်ချမ်းသာရေးအတွက်

- ၁၈။ အကျင့်ဆိုးကိုပယ်၊ အကျင့်ကောင်းကိုကျင့် သင့်အတွက်နံပါတ်တစ် ၆၆
- ၁၉။ Fighting(အားတင်းထား) ၇၀
- ၂၀။ သုံးပါ မဖြုန်းပါနဲ့ ၇၄
- ၂၁။ တန်ဖိုး ၇၅
- ၂၂။ Rubick's Cube မှရသောအောင်မြင်ရေးနည်းလမ်း ၇၈
- ၂၃။ ဘဝအောင်မြင်ရေးအတွက် နေ့စဉ်ဆောင်ရွက်ရန် ၈၁
- ၂၄။ ရလဒ် ၈၅
- ၂၅။ လူ ၃ ယောက်ထံကနေ အမြတ်ယူပါ ၈၇
- ၂၆။ စိတ်ပါလက်ပါ အလုပ်လုပ်ခြင်း ၈၉
- ၂၇။ အသိဉာဏ်ပညာနဲ့ ယှဉ်တဲ့သတ္တိ ၉၁
- ၂၈။ ခွင့်လွှတ်တတ်အောင် ၉၃
- ၂၉။ ကျန်းမာရေးမှအောင်မြင်ရေးသို့ ၉၆
- ၃၀။ အောင်မြင်ဖို့အတွက် 'အ'သုံးလုံးနှင့် 'D'သုံးလုံး ၁၀၁
- ၃၁။ မိမိကိုယ်ကိုယ် ယုံကြည်မှု တည်ဆောက်ခြင်း ၁၀၆
- ၃၂။ ခွန်အားနဲ့အင်အား ၁၀၉
- ၃၃။ ရှိတုန်းရှိခိုက်မှာတန်ဖိုးထားပါ ၁၁၀
- ၃၄။ စိန်ခေါ်မှုနဲ့ပြဿနာ ၁၁၃
- ၃၅။ ဘဝလူနေမှုအနုပညာ ၁၁၅
- ၃၆။ စည်းကမ်းသတ်မှတ်ခြင်း ၁၁၇
- ၃၇။ အဆိုးထဲက အကောင်း ၁၂၀
- ၃၈။ တန်ဖိုးရှိစွာဖြတ်သန်းပါ ၁၂၃

၅၆
၆၁